



Nangroí eq La Yóng zo

နန်ရွယ်လေးနဲ့ လရောင်လေး



Nang Roí eq La Yóng gi
mùng eq nhâm, Nú nhâm
é i-myit yhángnhik bò,
buì nùm pé lé jàq chyit akô.

နန်းရွယ်လေးနဲ့ လရောင်ဟာ မောင်နှမတွေပါ။

လူအများကချစ်ကြတာ လိမ္မာကြလို့ပါ။



Garai lé chyit é i-myit lúng,
yhup toq hkang mó akyû
dung.

အိပ်ရာထရင် ဆုတောင်းကာ ဘုရားဝတ်ပြုတာ။



Myòq chi zui htû,
nàp wui kut gû;

သွားတိုက်မျက်နှာသန့်စင်တာ၊ နေ့တိုင်းလုပ်ကြတာ။



San sêng ban kut,
laiká shikut.

သန့်ရှင်းပြီးတော့ သူတို့ဟာ ကျောင်းစာကြည့်တယ်ကွာ။



Laiká ban nghap
zang zo kap;

ကျောင်းစာကျက်လို့ပြီးတဲ့အခါ မနက်စာစားကြတာ။



Zang bân zo mû jong
hkyô hpyáng.

မနက်စာစားပြီး ကျောင်းသွားဖို့ ပြင်ဆင်လိုက်ကြစို့။



Buì lhap le le a lagon,
jong doq mán luî
yhángnhik ngón.

နေပူနေလည်းမပျင်းပါ။ ကျောင်းကို မှန်မှန်သွားကြတာ။



Maú wo le le a lagon,
jong mán ê râ baú za són;

မိုးရွာနေလည်း မပျင်းပါ။ ကျောင်းကိုမှန်မှန်သွားကြတာ။



Gyòq myò ngám nâm
nghân gyó le, jong hkyô
ê râ za myit lhê.

နှင်းတွေကျလည်း မပျင်းပါ။ ကျောင်းကို မှန်မှန်သွားကြတာ။



Laiká wó châng shikùt luí,
Sará pé le gyai myìt nguì.

စာသင်ရာမှာ ကြိုးစားတော့ ဆရာတွေကချစ်တာပေါ့။



Jong gyó mû luî,
yhûm dum jé;
luzúm pé eq sùp kûn lhê.

ကျောင်းချိန်ပြီးတော့ အိမ်ရောက်လာ ကစားကြတာအတူတူပါ။



JJ

Ban sùp mù luí gùng
san sêng, wángzán hkyô
le a yang gè.

ကစားပြီးတော့ ရေချိုးတာ သန့်ရှင်းကြဖို့ အတွက်ပါ။



Ânu eq rahá myín zang hên,
lhúng lháng byù hkúm zang
rahá zô lhê.

ညစာစားဖို့မေမေပြင်၊ သူတို့ဝိုင်းလို့ပြင်။
ထမင်းစားရာယဉ်ကျေးတာ၊ “ပြတ်ပြတ်” မမြည်ပါ။



Zang bàn zo mû,
au hkoq buchi;
Yhûm mû haú lé dât kut ri.

ထမင်းစားလို့ပြီးတဲ့အခါ။

ပန်းကန် ဝိုင်းလို့ဆေးကြောတာ။



Myín mauchut eq laiká wú,
mhoq tô laiká dum tu wú.

ထမင်းစားပြီး စာကြည့်တာ၊ သင်ထားတာတွေ မှတ်မိဖို့ပါ။



Laiká ban nghap yhup kyû dung,
nhik bô zoshâng dùt gû bê, Ân
Âwa jàq chyit lhê.

စာကြည့်ပြီးတော့ သူတို့ဟာ မအိပ်ခင်မှာ ဆုတောင်းတာ
လိမ္မာကြတဲ့မောင်နှမတွေပါ။





နိုင်ငံခြား စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



DANIDA

